

Vitacee အမေးများသောမေးခွန်းများ

Vitacee ကိုဘယ်အရွယ်ကစပြီးသောက်လို့ရလဲ။ ကလေးတွေကောက်လို့ရလား။

Vitacee ကို အသက် ၈နှစ်မှစတင်၍ ဆေးလုံးသေချာမြို့ချနိုင်ပါကသောက်နိုင်ပါတယ်။

ဘယ်လိုသောက်ရမှာလဲ။ ဘယ်အချိန်သောက်ရမှာလဲ။

နေ့စဉ် ၁လုံးမှနှစ်လုံး ရေဖြင့်သောက်သုံးနိုင်ပါတယ်။ ဝါးစားပါက ဆေးအာနိသင်လျော့နိုင်ပါတယ်။

Vitacee ကိုသောက်ခြင်းဖြင့် ဘယ်လိုကောင်းကျိုးရနိုင်မလဲ။

Vitaceeကို Australia နိုင်ငံတွင်ထုတ်လုပ်ပြီး အဆင့်မြင့်နည်းပညာ (Sustained Release Formula) ပါဝင်တာကြောင့် နေ့စဉ်သောက်သုံးပါက

- ကိုယ်ခံအားကိုမြှင့်တင်ပေးခြင်း
- စိတ်ဖိစီးမှုကိုလျော့နည်းစေခြင်း
- တုတ်ကွေးနှင့်ဖျားနာဝေဒနာများကို လျှင်မြန်စွာသက်သာစေခြင်း
- အသားအရည်ကို စိုပြည်လှပစေခြင်း နှင့်
- ခွဲစိတ်လူနာများအနာကျက်မြန်စေခြင်း အစရှိတဲ့အကျိုးကျေးဇူးများကိုရရှိစေပါတယ်။
Anti-oxidant Actionလည်းပေးနိုင်တာကြောင့် အရွယ်တင်နပျိုစေပါတယ်။

သကြားနှင့် ဆားဓာတ်များမပါဝင်တာကြောင့် ဆီးချိုဝေဒနာရှင်များ သွေးတိုးဝေဒနာရှင်များလည်း စိတ်ချစွာသောက်သုံးနိုင်ပါတယ်။

Vitacee မှာဖော်ပြထားတဲ့ Sustained Released Formula ဆိုတာဘာကိုဆိုလိုပါသလဲ။

Vitacee ကို Sustained Released Formulaနဲ့ ထုတ်လုပ်ထားတာဖြစ်လို့ သာမန် Vitamin C အားဆေးများထက် ပိုမိုအစွမ်းထက်ပါတယ်။ တစ်နေ့တာလုံး လန်းဆန်းတက်ကြွနေစေပြီး ကိုယ်ခံအားကိုအကောင်းဆုံးမြှင့်တင်ပေးမှာဖြစ်ပါတယ်။

Vitacee ကအခြား Vitamin C အားဆေးတွေနဲ့ ဘာကွာလဲ။

Vitaceeကို Australia နိုင်ငံတွင်ထုတ်လုပ်ပြီး အဆင့်မြင့်နည်းပညာ (Sustained Release Formula) ပါဝင်တာကြောင့် သာမန် Vitamin Cအားဆေးများထက် ပိုမိုအစွမ်းထက်ပါတယ်။ တစ်နေ့တာလုံး လန်းဆန်းတက်ကြွနေစေပြီး ကိုယ်ခံအားကိုအကောင်းဆုံးမြှင့်တင်ပေးမှာဖြစ်ပါတယ်။

သကြားနှင့် ဆားဓာတ်များမပါဝင်တာကြောင့် ဆီးချိုဝေဒနာရှင်များ သွေးတိုးဝေဒနာရှင်များလည်း စိတ်ချစွာသောက်သုံးနိုင်ပါတယ်။

အသားအရည်အတွက်ကောင်းလား။

Vitaceeဟာ Collagen Synthesisကိုကောင်းမွန်စေတဲ့အတွက် အသားအရည်ကိုစိုပြည်လှပစေနိုင်တဲ့အပြင် Antioxidant Actionလည်းရှိတာကြောင့်မို့ နေ့စဉ်သောက်သုံးပါက အရွယ်တင်နပျိုစေမှာဖြစ်ပါတယ်။



“နေ့စဉ်တုန်းမတိုင်မီ Vitacee နဲ့အားပြည့်ပါ”



Vitacee အမေးများသောမေးခွန်းများ

တစ်နေ့အများဆုံးဘယ်နှစ်လုံးသောက်လို့ရပါသလဲ။

နေ့စဉ် ၁လုံးမှနှစ်လုံး သောက်သုံးရုံနဲ့ လိုအပ်တဲ့အာနိသင်ကိုပေးနိုင်ပါတယ်။ အများဆုံးအနေနဲ့ကတော့ ၄လုံးထိသောက်သုံးနိုင်ပါတယ်။

ဘယ်လိုအခြေအနေမျိုးဆို ဆေးကိုဆက်မသောက်သင့်ဘူးလဲ။

ကျောက်ကပ်ရောဂါနှင့်ဆီးကျောက်တည်ခြင်းများရှိပါက ဆရာဝန်နှင့် ဦးစွာတိုင်ပင်ပြီး ဆရာဝန်ညွှန်ကြားမှသောက်သုံးသင့်ပါတယ်။

ရေရှည်ဆွဲသောက်လို့ရလား။ ဘေးထွက်ဆိုးကျိုးရှိလား။

နေ့စဉ်ညွှန်ကြားချက်အတိုင်း ရေရှည်သောက်သုံးနိုင်ပါတယ်။

ရေရှည်သောက်ရင် ကျောက်တည်တယ်ဆိုတာဟုတ်လား။

နေ့စဉ်ညွှန်ကြားချက်ကို ကျော်လွန်၍ ပမာဏများစွာသောက်သုံးပါက ဖြစ်ပွားနိုင်ပါတယ်။ နေ့စဉ်ညွှန်ကြားချက်အတိုင်း ရေရှည်သောက်သုံးနိုင်ပါတယ်။

သက်ကြီးရွယ်အိုများနဲ့ နာတာရှည်ရောဂါရှိသူတွေသောက်လို့ရပါသလား။

သောက်သုံးလို့ရပါတယ်။ အခံရောဂါပြင်းထန်ပြီး သောက်ဆေးများပါက ဆရာဝန်နှင့်ဦးစွာတိုင်ပင်ပြီးမှသောက်သုံးစေချင်ပါတယ်။

Vitacee ကို ကိုယ်ဝန်ဆောင်နဲ့နို့တိုက်မိခင်တွေသောက်လို့ရလား။

ကိုယ်ဝန်ဆောင်နဲ့နို့တိုက်မိခင်တွေသောက်လို့ရပါတယ်။ သွေးအားကိုပိုမိုကောင်းမွန်စေပြီး ကိုယ်ခံအားကိုမြှင့်တင်ပေးပါတယ်။

နှလုံးရောဂါရှိတဲ့သူတွေသောက်လို့ရလား။

ရပါတယ်။ Vitacee ဟာ မကောင်းသောအဆီ (LDL)ကိုလျော့ချပေးသည့်အတွက် နှလုံးသွေးကြောကျဉ်း နှလုံးအဆီဖုံးရောဂါများကိုလျော့နည်းစေပါတယ်။ နှလုံးဆေးများစွာသောက်သုံးနေရင်တော့ ဆရာဝန်နှင့်ဦးစွာတိုင်ပင်ပြီးမှသောက်သုံးစေချင်ပါတယ်။



“နေ့စဉ်ကျန်းမာထိပ်ဆွာ Vitacee နဲ့အားပြည့်ပါ”



Vitacee အမေးများသောမေးခွန်းများ

သွေးတိုး၊ ဆီးချိုရှိတဲ့သူတွေသောက်ရင် ဘယ်လိုကောင်းကျိုးရရှိနိုင်မလဲ။

- သွေးတိုးနဲ့ဆီးချိုထိန်းရတာလွယ်ကူစေခြင်း
- မကောင်းသောအဆီ (LDL)ကိုလျော့ချပေးသည့်အတွက် နှလုံးသွေးကြောကျဉ်း နှလုံးအဆီဖုံးရောဂါများကိုလျော့နည်းစေခြင်း
- သွေးအားကိုကောင်းမွန်စေပြီး တက်ကြွလန်းဆန်းစေခြင်း
- ကိုယ်ခံစွမ်းအားကိုမြှင့်တင်ပေးခြင်း
- Antioxidant Actionရှိသဖြင့် နာတာရှည်ရောဂါဖြစ်ပွားမှုနှုန်းကိုလျော့နည်းစေခြင်းအစရှိတဲ့ ကောင်းကျိုးများကို နေ့စဉ် တစ်လုံးသောက်ရုံနဲ့ရရှိစေပါမယ်။

Vitacee ကိုသောက်ပြီး တစ်ခြား Vitamin C ဆေးတွေသောက်ဖို့လိုလား။

Vitacee ကို Sustained Released Formulaနဲ့ ထုတ်လုပ်ထားတာဖြစ်လို့ သာမန် Vitamin C အားဆေးများထက် ၃ဆပိုမိုအစွမ်းထက်ပါတယ်။ တစ်နေ့တာလုံး လန်းဆန်းတက်ကြွနေစေပြီး ကိုယ်ခံအားကိုအကောင်းဆုံးမြှင့်တင်ပေးမှာဖြစ်ပါတယ်။
တခြား Vitamin Cထပ်သောက်ရန်မလိုပါ။



“နေ့စဉ်တုန်းမတိုင်မှီ Vitacee နဲ့အားပြည့်ပါ”

